

Refugee Legal:

အရေးကြီးသော သတင်းအချက်အလက်- TPV/SHEV ဝီဇာများကို အမြဲတမ်းဗီဇာသို့ ကူးပြောင်းခြင်း

အဓိကပြောင်းလဲချက်များ

ယာယီအကာအကွယ်ဗီဇာ (TPV) သို့မဟုတ် လုံခြုံရာနယ်မြေ လုပ်ငန်း ဝီဇာ (SHEV) ကို လက်ရှိကိုင်ဆောင်ထားသူ၊ ယခင်ကိုင်ဆောင်ခဲ့ဖူးသူ သို့မဟုတ် လျှောက်ထားသူများသည် လူဝင်မှု အဆင့်အတန်း ဖြေရှင်းချက် အမြဲတမ်းဗီဇာ (RoS visa) ကိုလျှောက်နိုင်သည်ဟု ပြည်ထောင်စုအစိုးရက 2023 ခုနှစ်၊ ဖေဖော်ဝါရီလ 14 ရက်နေ့တွင် ကြေညာခဲ့ပါသည်။

RoS အမြဲတမ်းဗီဇာ ပေးအပ်ခံရသူများသည် မိသားစုပြန်လည်ဆုံစည်းခွင့်အပါအဝင် အမြဲတမ်းနေထိုင်သူများအားလုံးနည်းတူ အခွင့်အရေးများနှင့် အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါသည်။

RoS ဝီဇာဆိုင်ရာ အခွင့်အရေးများနှင့်စပ်လျဉ်း၍ ဥပဒေရေးရာ အကူအညီများရယူရန် မုချလိုအပ်တတ်ပါသည်။ ဤသတင်းအချက်အလက်စာစောင်တွင် အောက်ပါတို့ကို ရှင်းလင်းဖော်ပြထားပါသည်-

- RoS အမြဲတမ်းဗီဇာ ပေးအပ်ခြင်းခံရနိုင်မည့် နည်းလမ်းနှင့်
- ဥပဒေရေးရာ အကူအညီများ အခမဲ့ရယူနည်း။

မည်သူသည် RoS အမြဲတမ်းဗီဇာ ရနိုင်သနည်း။

အောက်ပါအခြေအနေများတွင် သင်သည် RoS ဝီဇာကို ရနိုင်သည်-

- လက်ရှိ TPV/SHEV ကိုင်ဆောင်ထားသူဖြစ်ပါက သို့မဟုတ်
- ယခင် TPV/SHEV ကိုင်ဆောင်ခဲ့ဖူးသူဖြစ်ပါက သို့မဟုတ်
- သင် TPV/SHEV အတွက် ဦးစွာ လျှောက်ထားပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပါက။

သင်၏ TPV သို့မဟုတ် SHEV သက်တမ်းကုန်ဆုံးနေပါက (သင်ဗီဇာဖျက်သိမ်း ခံရသည်မှလွဲ၍) RoS ဝီဇာလျှောက်ထားရန် ဖြစ်နိုင်သေးပါသည်။

RoS ဝီဇာ ရယူနည်း

1. TPV သို့မဟုတ် SHEV နောက်ထပ်တစ်ခု ထပ်မံ လျှောက်ထားထားခြင်းမရှိသော လက်ရှိတွင် TPV သို့မဟုတ် SHEV ကိုင်ဆောင်ထားသူများ

သင်သည် TPV သို့မဟုတ် SHEV ကို လက်ရှိ ကိုင်ဆောင်ထားပြီး TPV သို့မဟုတ် SHEV ကို နောက်ထပ်တစ်ခု ထပ်မံ လျှောက်ထားထားခြင်းမရှိ ပါက RoS ဝီဇာကို လျှောက်ရန် လိုအပ်မည်။

ယင်းတွင် အဆင့်နှစ်ဆင့် ပါဝင်ပါမည်-

- **အဆင့် 1- ဖေဖော်ဝါရီလမှ မတ်လနှောင်းပိုင်းအထိ**၊ TPV/SHEV ကိုင်ဆောင်သူအချို့သည် RoS ဝီဇာလျှောက်ထားရန်အတွက်ပြည်ထဲရေး ဌာန (Department of Home Affairs) (ဌာန) ထံမှ စာဖြင့်ရေးသားထားသည့် ဖိတ်ကြားစာတစ်စောင် ရရှိပါမည်။ ဌာနသည် မကြာမီ သက်တမ်းကုန်ဆုံးတော့မည့် ဝီဇာများကိုင်ဆောင်ထားသူများနှင့် အခြားသော ဦးစားပေးအကြောင်းကိစ္စရှိသောသူများကို ဖိတ်ကြားပါမည်။ ဤအဆင့်တွင် လူတိုင်းကိုတော့ လျှောက်ထားရန် ဖိတ်ကြားမည် မဟုတ်ပါ။ ဤဗီဇာအတွက် လျှောက်လွှာကြေး မရှိပါ။
- **အဆင့် 2- မတ်လနှောင်းပိုင်းမှစ၍**၊ အခြားသော TPV/SHEV ကိုင်ဆောင်သူများအားလုံးသည် RoS ဝီဇာကို အွန်လိုင်းမှ လျှောက်ထားနိုင်ပါမည်။ သင့်အနေဖြင့် ဌာနထံမှ ဖိတ်ကြားချက်မပါရှိဘဲ

လျှောက်ထားနိုင်လိမ့်မည်ဖြစ်သည်။

2. TPV သို့မဟုတ် SHEV ကို နောက်ထပ်တစ်ခုထပ်မံ လျှောက်ထားထားသူများ

အကယ်၍ သင်သည် TPV သို့မဟုတ် SHEV ကို နောက်ထပ်တစ်ခုထပ်မံ လျှောက်ထားခဲ့ပြီး သင်၏လျှောက်လွှာကို ဌာနက အပြီးသတ် မဆုံးဖြတ်ရသေးပါက သင် Ros ဗီဇာ လျှောက်ရန် မလိုအပ်ပါ။ သင်၏လက်ရှိ TPV/SHEV လျှောက်လွှာကို Ros ဗီဇာလျှောက်လွှာအဖြစ်သို့ အလိုအလျောက်ပြောင်းပေးမည်ဖြစ်ပြီး သင် ဘာမျှ လုပ်ရန် မလိုအပ်ပါ။ သင့်လျှောက်လွှာကို အပြီးသတ် စိစစ်စီမံရန်အတွက် နောက်ထပ်အချက်အလက်တစ်စုံတစ်ရာ လိုအပ်ပါက ဌာနသည် သင့်အား ဆက်သွယ်ပါမည်။

3. ကနဦးလျှောက်ထားသည့် TPV သို့မဟုတ် SHEV လျှောက်လွှာအတွက် အပြီးသတ် ဆုံးဖြတ်ချက် စောင့်ဆိုင်းနေသူများ

သင်၏ပထမဆုံး TPV သို့မဟုတ် SHEV ကို လျှောက်ထားခဲ့ပြီး ဆုံးဖြတ်ချက် ချမှတ်ခြင်း မခံရသေးပါက ဌာနသည် သင့်လျှောက်လွှာကို ဆက်လက် စိစစ်ပေးပါမည်။ သင့်လျှောက်လွှာကို အတည်ပြုလိုက်ပါက ၎င်းကို ခွင့်ပြုလိုက်သည့် Ros ဗီဇာအဖြစ်သို့ အလိုအလျောက် ပြောင်းပေးမည်ဖြစ်သည်။ သင့်လျှောက်လွှာကို ဌာနက ပယ်ချလိုက်ပြီး IAA ၊ AAT သို့မဟုတ် တရားရုံးသို့ တင်သွင်းသည့် သင်၏အယူခံမှု အနိုင်ရပါက၊ သို့မဟုတ် အမှုကို ပြန်စိစစ်ပေးရန် ဌာနသို့ “ပြန်ချပေး” လိုက်ပါက သင် Ros ဗီဇာ လျှောက်နိုင်ပါလိမ့်မည်။

ဥပဒေရေးရာ အကူအညီများ ရယူရန်နည်းလမ်း

ဤအပြောင်းအလဲများနှင့်စပ်လျဉ်း၍ ဥပဒေရေးရာ အကူအညီရယူရန် မှုချလိုအပ်နိုင်ပါသည်။ ဗစ်တိုးရီးယားနှင့် တောင်ဩစတြေးလျ၌ အခမဲ့ ဥပဒေရေးရာ အကူအညီများရယူရန် Refugee Legal (ခိုလှုံ့သူဆိုင်ရာ ဥပဒေရေးရာ) ထံသို့ အောက်ပါအတိုင်း ဆက်သွယ်ပါ-

- Refugee Legal (ခိုလှုံ့သူဆိုင်ရာ ဥပဒေရေးရာ) **TPV/SHEV ပြောင်းခြင်း တိုက်ရိုက်ဖုန်းလိုင်း** - (03) 9413 0133 သို့ တနင်္လာမှ သောကြာ၊ နံနက် 9.00 မှ ညနေ 5.00 အထိ
- အီးမေးလ်- RoSVisa@refugeelegal.org.au
- ဝဘ်ဆိုက်- www.refugeelegal.org.au